

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် ပဏာမဆေးစစ်မှုပုံစံ

* ကျေးဇူးပြု၍ အရောင်ရင့်ဘောင်အကွက်များအတွင်း ရေးဖြည့်ခြင်း သို့မဟုတ် အမှန်ခြစ် ☒ ကို ခြစ်ပါ။

နေထိုင်ခွင့် ကတ်ပြား ပေါ်ရှိ လိပ်စာ	စီရင်စု	မြို့တော်	
	လိပ်စာ		
ဖုန်းနံပါတ်		တယ် လီ ဖုန်း	()
အမည်			-
မွေးနေ့	နှစ် လ ရက်စွဲ (နှစ်)	☐ ကျား ☐ မ	စစ်ဆေးမှုတိုင်မီ ကိုယ်ခန္ဓာအပျဉ်း
		ဒီဂရီ	

注意
本予診票を用いて請求を行うことはできません。
日本語の予診票に転記の上、請求を行ってください。

မေးခွန်း		ရှေးချယ်ရန်	ဆရာဝန်ဖြည့်ရန်အတွက်
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံတာ ပထမဆုံးအကြိမ်လား။		☐ ဟုတ်	☐ မဟုတ်
(ကာကွယ်ဆေးထိုးခဲ့ဖူးလျှင်၊ ပထမအကြိမ်ထိုးခဲ့သည့်ရက်စွဲ : MM/ DD, ဒုတိယအကြိမ်ထိုးခဲ့သည့်ရက်စွဲ : MM/ DD)			
လတ်တလော သင်နေထိုင်နေသော မြို့တော်၊ မြို့သို့မဟုတ် ရွာနှင့် ကူပွန်တွင်ပါသော မြို့တော်၊ မြို့သို့မဟုတ် ရွာတို့တူညီကြသလား။		☐ ဟုတ်	☐ မဟုတ်
"ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် ညွှန်ကြားချက်များ" ကိုဖတ်ရှုပြီး ထိရောက်မှုနှင့် ဆိုးကျိုးများကိုနားလည်ပါသလား။		☐ ဟုတ်	☐ မဟုတ်
ဒီကာကွယ်ဆေးအတွက် ပိုဦးစားပေးရမယ့်အုပ်စုတွင် သင်ပါဝင်နေပါသလား။ ☐ ဆေးဘက်ဆိုင်ရာဝန်ထမ်းစသည် ☐ အသက် ၆၅ နှစ်နှင့်အထက် ☐ အသက် ၆၀ မှ ၆၄ နှစ် ☐ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဌာနများတွင် အလုပ်လုပ်ကိုင်သူစသည် ☐ ရောဂါအခံရှိသူ (ရောဂါအမည် -)		☐ ဟုတ်	☐ မဟုတ်
လတ်တလောတွင် သင်သည် ရောဂါတစ်မျိုးမျိုးကိုခံစားနေရပြီး ဆေးဝါးကုသမှုခံယူနေရပါသလား။ ရောဂါအမည် - ☐ နှလုံးရောဂါ ☐ ကျောက်ကပ်ရောဂါ ☐ အသည်းရောဂါ ☐ သွေးရောဂါ ☐ သွေးတိတ်ရန်ခက်ခဲသည့်ရောဂါ ☐ ကိုယ်ခံအားနည်းရောဂါ ☐ အခြား ☐ () ကုသမှုပုံစံ : ☐ သွေးကျဆေး () ☐ အခြား ()		☐ ဟုတ်	☐ မဟုတ်
သင့်ရောဂါကိုကုသပေးနေတဲ့ဆရာဝန်က ဒီနွေကာကွယ်ဆေးထိုးလို့ရတယ်လို့ ပြောပါသလား။		☐ ဟုတ်	☐ မဟုတ်
လွန်ခဲ့တဲ့လမှာ အဖျားတက်ခြင်း သို့မဟုတ် နေမကောင်းဖြစ်ခြင်းများရှိခဲ့သလား။ ရောဂါအမည် ()		☐ ဟုတ်	☐ မဟုတ်
ဒီနွေ သင့်ကိုယ်ခန္ဓာမှာ မအီမသာခံစားရတဲ့အစိတ်အပိုင်းများရှိပါသလား။ လက္ခဏာ ()		☐ ဟုတ်	☐ မဟုတ်
သင်ဟာ အကြောဆွဲခြင်း (တက်ခြင်း) ဖြစ်ဖူးလား။		☐ ဟုတ်	☐ မဟုတ်
ဆေးဝါးများ သို့မဟုတ် အစားအစာများမှ ပြင်းထန်သော ဓာတ်မတည့်မှုလက္ခဏာများ (anaphylaxis ကဲ့သို့သော) ကြုံဖူးပါသလား။ ဓာတ်မတည့်သောဆေးဝါး သို့မဟုတ် အစားအစာ ()		☐ ဟုတ်	☐ မဟုတ်
ကာကွယ်ဆေးထိုးပြီးနောက် ဖျားနာဖူးပါသလား။ ကာကွယ်ဆေးအမျိုးအစား () အခြေအနေ ()		☐ ဟုတ်	☐ မဟုတ်
လတ်တလောတွင် ကိုယ်ဝန်ရှိနိုင်ခြေရှိပါသလား (ဥပမာ၊ ရာသီလမှာ ပုံမှန်ထက်နောက်ကျနေခြင်း)။ သို့မဟုတ် နို့တိုက်မိခင်လား။		☐ ဟုတ်	☐ မဟုတ်
လွန်ခဲ့တဲ့နှစ်ပတ်အတွင်း ကာကွယ်ဆေးထိုးခဲ့သလား။ ကာကွယ်ဆေးအမျိုးအစား () ကာကွယ်ဆေးထိုးခဲ့သည့်ရက်စွဲ ()		☐ ဟုတ်	☐ မဟုတ်
ဒီနွေ ကာကွယ်ဆေးထိုးတာနဲ့ပတ်သက်ပြီး မေးမြန်းစရာရှိပါသလား။		☐ ဟုတ်	☐ မဟုတ်

ဆရာဝန် ဖြည့်ရန် အတွက်	အထက်ပါမေးခွန်းများနှင့် စစ်ဆေးမေးမြန်းမှု၏ရလဒ်များအရ ယနေ့ကာကွယ်ဆေး (☐ ထိုးနိုင်သည် ☐ ထိုးရန်မဖြစ်နိုင်ပါ။)	ဆရာဝန်၏ လက်မှတ်နှင့် တံဆိပ်တုံး
	ကာကွယ်ဆေးထိရောက်မှု၊ ဘေးထွက်ဆိုးကျိုးများနှင့်ကျန်းမာရေးထိခိုက်မှုအတွက် ကယ်ဆယ်ရေးစနစ်နှင့်ပတ်သက်၍ လူနာကို ရှင်းပြထားပြီးဖြစ်သည်။ ☐ ကာကွယ်ဆေးထိုးရမည့်သူသည် အသက် ၆ နှစ်အောက်ဖြစ်သည် (သက်ဆိုင်ပါက ဖြည့်ပါ)	

Coronavirus ကာကွယ်ဆေးထိုးနှံရန်တောင်းဆိုချက်ပုံစံ

ဆရာဝန်ထံမှ ဆေးဘက်ဆိုင်ရာစစ်ဆေးမှုနှင့် ရှင်းပြချက်ကို လက်ခံရရှိပြီး ကာကွယ်ဆေး၏ ထိရောက်မှုနှင့် ဘေးထွက်ဆိုးကျိုးများကိုနားလည်ပြီး ဤကာကွယ်ဆေးကို ထိုးနှံရန် လက်ခံပါသလား။
(☐ ကာကွယ်ဆေးထိုးပါမည် / ☐ ကာကွယ်ဆေးမထိုးလိုပါ။)

ဤ ဆေးဘက်ဆိုင်ရာပဏာမစစ်ဆေးမှုပုံစံ၏ ရည်ရွယ်ချက်သည် ကာကွယ်ဆေးထိုးနှံခြင်း၏ လုံခြုံစိတ်ချရမှုကိုသေချာစေရန်ဖြစ်သည်။ ဤဆေးဘက်ဆိုင်ရာပဏာမ စစ်ဆေးမှုပုံစံကို မြို့၊မြို့နယ်၊ ကျေးရွာ၊ ဂျပန်နိုင်ငံလုံးဆိုင်ရာကျန်းမာရေးအာမခံအဖွဲ့အစည်းများနှင့် အမျိုးသားကျန်းမာရေးအာမခံအဖွဲ့သို့ တင်ပြမည်ကို သဘောတူပါသည်။	ရက်စွဲ - ကာကွယ်ဆေးထိုးမည့်သူ သို့မဟုတ် အုပ်ထိန်းသူ၏လက်မှတ် (**ကာကွယ်ဆေးထိုးမည့်သူသည် ကိုယ်တိုင် လက်မှတ်ထိုးနိုင်ပါက ကိုယ်စားလှယ်တစ်ဦးက လက်မှတ်ထိုးရမည်ဖြစ်ပြီး ယင်းကိုယ်စားလှယ်၏အမည်နှင့် ကာကွယ်ဆေးထိုးမည့်သူတို့၏ပတ်သက်မှုကို ဖော်ပြရမည်။) (**ကာကွယ်ဆေးထိုးမည့်သူသည် အသက် ၁၆ နှစ်အောက်ဖြစ်လျှင် အုပ်ထိန်းသူကလက်မှတ်ရေးထိုးရမည်၊ အုပ်ထိန်းသူရှိသော အသက်ပြည့်ပြီးသူဖြစ်ပါက ကိုယ်တိုင် သို့အုပ်ထိန်းသူက လက်မှတ်ထိုးရမည်ဖြစ်သည်။)
---	---

ပြုစုပေးနိုင်ကြပါက	ကာကွယ်ဆေးအမည်နဲ့ လော့နံပါတ်	ကာကွယ်ဆေးထိုးပမာ	ကာကွယ်ဆေးထိုးသည့်နေရာ၊ ဆရာဝန်၏အမည်နှင့် ကာကွယ်ဆေးထိုးသည့်ရက်စွဲ	* ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းကုန်နှင့် ကာကွယ်ဆေးထိုးသည့်ရက်စွဲကို ဘောင်အတွင်း သေသပ်စွာ ဖြည့်ပါ။	
	စတစ်ကာကပ်ရန်နေရာ		ကာကွယ်ဆေးထိုးရာနေရာ	ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းကုန်	
	*ဘောင်အတွင်းတည့်မတ်စွာ ကပ်ပါ (သတိပြုရန်- သက်တမ်း မကျန်ဆုံးသေးကြောင်း စစ်ဆေးပါ။)	ml	ဆရာဝန်အမည်	ကာကွယ်ဆေးထိုးသည့်ရက်စွဲ * ဥပမာ - ဧပြီ ၁၊ ၂၀၂၁ →	